

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၁-၀၃

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဆ)တို့အရ
ဝင်ငွေခွန်ဆိုင်ရာ သတင်းအချက်အလက်များပြောင်းလဲမှု တင်ပြလွှာ

ရက်စွဲ.....

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

.....ရုံး

ကျွန်တော်/ ကျွန်မ၏ လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN/ GIR) သည် ရုံးတွင် အခွန်ထမ်းဆောင်လျက်ရှိပါသည်။ သို့ရာတွင် ဝင်ငွေခွန်ဆိုင်ရာသတင်းအချက်အလက်များပြောင်းလဲမှုရှိပါသဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဆ)တို့အရ အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

၁။ အခွန်ထမ်းအမည်ပြောင်းလဲ/ ဖြည့်စွက်ခြင်းနှင့် အခွန်ထမ်းအမျိုးအစားပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
- (ခ) ပြောင်းလဲသည့်အခွန်ထမ်းအမည်
- (ဂ) ပြောင်းလဲသည့်အခွန်ထမ်းအမျိုးအစား

၂။ လုပ်ငန်းအမည်/ အမျိုးအစား/ လိပ်စာပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
 - (ခ) ပြောင်းလဲသည့်လုပ်ငန်းအမည်
 - (ဂ) ပြောင်းလဲသည့်လုပ်ငန်းအမျိုးအစား
 - (ဃ) ပြောင်းလဲသည့်လုပ်ငန်းလိပ်စာ/လုပ်ငန်းဥပစာ
- ဖုန်း၊ e-mail

၃။ လုပ်ငန်းပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ ပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
 - (ခ) တိုးချဲ့/ လျှော့ချသည့် လုပ်ငန်းအမည်
 - (ဂ) တိုးချဲ့/ လျှော့ချသည့် လုပ်ငန်းအမျိုးအစား
 - (ဃ) တိုးချဲ့/ လျှော့ချသည့် လုပ်ငန်း၏လိပ်စာ
- (င) ဆက်သွယ်ရမည့် ဖုန်း၊ e-mail

၄။ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များ ပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
- (ခ) တိုးချဲ့/ လျှော့ချသည့် ကုန်စည်အမျိုးအစားများ
- (ဂ) တိုးချဲ့/ လျှော့ချသည့် ကုန်အမှတ်တံဆိပ်
- (ဃ) တိုးချဲ့/ လျှော့ချသည့် လုပ်ငန်းနှင့်
ပတ်သက်သော စက်ရုံ၊ စက်ပစ္စည်းနှင့်
အခြားဆက်စပ်ပစ္စည်းများ

၅။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
- (ခ) ထပ်မံဖွင့်လှစ်သည့်ဘဏ်အမည်နှင့်
ဘဏ်စာရင်းအမှတ်များ
- (ဂ) ပိတ်သိမ်းခဲ့သည့်ဘဏ်အမည်နှင့်
ဘဏ်စာရင်းအမှတ်များ

၆။ ကုမ္ပဏီ၏ မ-တည်ရင်းနှီးငွေဆိုင်ရာပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
- (ခ) အစုရှယ်ယာထပ်တိုး/ ရောင်းချသည့်
ရှယ်ယာရှင်အမည်
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- နေရပ်လိပ်စာ၊ ဖုန်း၊ e-mail
-
- (ဃ) ထပ်တိုး/ ရောင်းချသည့်အစုရှယ်ယာငွေ
- (င) ထပ်တိုး/ရောင်းချပြီးနောက်ကုမ္ပဏီ၏ရင်းနှီးငွေ

၇။ စီမံအုပ်ချုပ်သူဆိုင်ရာ သတင်းအချက်အလက်ပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
- (ခ) ပြောင်းလဲသည့် လုပ်ငန်းရှင်/တာဝန်ရှိပုဂ္ဂိုလ်/
ကြီးကြပ်ကွပ်ကဲခွင့်ပြုသည့်ပုဂ္ဂိုလ်
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- (ဃ) နေရပ်လိပ်စာ၊ ဖုန်း၊ e-mail
-

၈။ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ သို့မဟုတ် ကိုယ်စားပြုသူ ပြောင်းလဲခြင်း

- (က) ပြောင်းလဲသည့်နေ့ရက်
(ခ) ပြောင်းလဲသည့် ကိုယ်စားလှယ်အမည်
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
(ဃ) နေရပ်လိပ်စာ
.....
(င) ဆက်သွယ်ရမည့် ဖုန်း၊ e-mail

လက်မှတ်
အမည်
တာဝန်
ဖုန်း၊ e-mail၊ လိပ်စာ.....
.....

- မှတ်ချက်။
- (၁) ယင်းထက်ပိုမိုသည့် သတင်းအချက်အလက်ပြောင်းလဲခြင်းများရှိပါက ပူးတွဲဖြင့် အထက်ဖော်ပြပါများအတိုင်း ဖြည့်စွက်၍ တင်ပြရမည်ဖြစ်ပါသည်။
 - (၂) ပြောင်းလဲသည့်သတင်းအချက်အလက်များအားလုံးအတွက် လိုအပ်သည့် ပူးတွဲအထောက်အထားများကို တင်ပြ ရမည်ဖြစ်ပါသည်။
 - (၃) ဝင်ငွေခွန်နှင့်သက်ဆိုင်သည့် အခွန်ထမ်းဆိုင်ရာအချက်အလက်များ ပြောင်းလဲမှုကိစ္စရပ်အတွက် ပြောင်းလဲမှု ပြုလုပ်ပြီး တစ်နှစ်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
 - (၄) ဝင်ငွေခွန်ဆိုင်ရာ သတင်းအချက်အလက်ပြောင်းလဲမှုကို အကြောင်းကြားရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေပုဒ်မ ၆၅ အရ ပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်းအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ(ဆ)တို့အရ ဝင်ငွေခွန်ဆိုင်ရာ သတင်းအချက်အလက်ပြောင်းလဲမှု တင်ပြလွှာ (၁) စောင်ကို ဦး/ ဒေါ် ထံမှ လက်ခံရရှိပါသည်။ ဝင်စာမှတ်ပုံတင်အမှတ် ဖြင့် မှတ်ပုံတင်ပြီးဖြစ်ပါသည်။

လက်မှတ်
အမည်
ရာထူး
ရက်စွဲ၊.....ရုံး